


CHURCH *Anniversary*



So we, being many, are one body in Christ, and every
one members one of another. —ROMANS 12:5

+ ໂກສາ ດັວງ ວັດທະນາ ອຸປະກອນ ແລະ ສາວົງ +

MCCS 10th Anniversary Program

4470 Custis Ave, Sacramento, CA 95822

October 26th, 2019 (Saturday)

MC - Say Bay, Bo Lay

- | | | |
|---|-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|------------------------------------------|
| + | ကြီးစိန်တိခိုင်းသင်္ကာ | Welcome + |
| + | ပကားမ ကျမ်းစာဖတ်ကြားခြင်း | Opening Scripture + |
| | ဘာလ ၁၀၀၄-၅၊ ကျော်တော်ကြီးပါသည်ဟု ဝန်ခံလျက် ထဲခေါ်တော်တို့ရှိရှင်းဂုဏ်တော် ကိုဖို့ပွဲမျိုးလျက် တန်လိုင်းတော်တို့ရှိရှင်း ဝင်ကြော်လော်။ ကျော်တော်ကို ဖို့ပွဲမျိုးရှိ နာ-ဖတ်တော်ကို ကောင်းပြုးပေးကြော်လော်။ အကြောင်းမှတ်၊ ထာဝရုရားရာသည်ကောင်းပြုတော်မှတ်။ ရရှိကာတော် သည်အင်္ဂါနပြု၍ ၅၇၁ သွားတော်သည် ကာလအဆင်အကဲ တည်လသတည်။ | |
| + | အစီအစဉ်ဆင်းကာန်ဆုတောင်း | Call to worship - Rev. Dr. Yishey Latt + |
| + | ခိုးမွမ်းခြင်းသီချင်း | MCCS Praise Team + |
| + | အသင်းတော် ပြစ်ပေါ်လာပုံ | Church Background - Rev. Ho + |
| + | အသင်းတော် သဗိုင်း-လုပ်ဆောင်ပုံ | Historical Highlights - Rosy Loe + |
| + | ခလေးများ အစီအစဉ် | MCCS Sunday School + |
| + | Special program | |
| | - ချီးမွမ်းလျက်ဝင်ကြ | Choir - EBMCF + |
| | - ငါ၏ဘုရား | Song - FBBC Youth + |
| | - သံစုံသီချင်း | Song - KCFC + |
| | - Word of Encouragement | Rev. Zauya Lahpai + |
| | - သံစုံသီချင်း | Song - OBMBC + |
| | - I Will Praise Thee | Choir - BCCC San Jose + |
| | - O Church Arise (Arise, Shine) | Duet - BCCC San Jose + |
| + | ဝင်ခြင်း | Sharing - Rev. Raymond Mu + |
| + | အသင်းတော်သုတေသန | MCCS Choir + |
| + | အထူးဆုတောင်း | Special Prayer - Rev. Dr. Lone Wah + |
| + | ကျော်တင်ကား | Word of thanks - Lah Kbaw + |
| + | အဝိတ်ဓမ္မသီချင်း | Closing Hymn + |
| | ဘယ်မှုကြီးမြတ်တော်မှုသည်ကျူး - How Great Thou Art | |
| + | ကောင်းချီးတောင်းခဲ့ခြင်း | Benediction - Rev. Raymond Mu + |
| + | ကြော်ပြုစရာများ | Announcement + |

ဘယ်မျှကြီးမြတ်စောင်မူသည်ကျေး၊ ၄၀၆

၁၊ ဒိုဖုရား၏ ၂ တောတောင်များတွင်
ဂိတ်လှပ်စူးနဲ့မွှုံးရာများ လျဉ်လည်ဖြတ်သွာကြစုံခါ။
ကမ္မာဆက်ဆက် ရှုက်များပျော်ရွှေ၊
လက်တော်ဖြင့်ဖန်ဆင်းသည်။ နီးမွမ်းသိသိသံကြား။
ကောင်းကောင်းကြယ်နှင့် တောင်ထိပ်က
ထစ်ချိန်းသောမျိုးကြိုးသံလည်း၊ သာယာရှုခင်းကြည့်စုံခါ။
တန်ခိုးတော်၏ ရော်းချောင်းနှင့်
သက်သောများဖြစ်ကြသည်။ လေပြော်ကိုခတ်လာသည်။
သို့ပြီဟျော်၊ ကယ်တင်ရှင်အားနှုံးမွမ်း၊ ဘယ်မျှကြီးမြတ်၊ ဘယ်မျှမြတ်သည်။
ဘို့ပြီဟျော်၊ ကယ်တင်ရှင်အားနှုံးမွမ်း၊ ကြိုးမြတ်တော်မူ၊ ကြိုးမြတ်မူသည်။

၃၊ ကြွေးကြော်သံဖြင့် ခရစ်တော်ကြွဲလာသောခါ၊
ဂိတ်နှလုံးတွင် ပေါ်စွဲခြင်း ပြည့်စုံလေ။
ပြုဝင်တို့ကွယ် ကြည်ညွှိနိုင်ခဲ့သောစိတ်ဖွဲ့၊
ကြွေးကြော်မည်ကား ကြိုးမြတ်တော်မူကြောင်းတည်း။

How Great Thou Art

1. O Lord, my God,
when I in awesome wonder
Consider all the worlds
Thy Hands have made
I see the stars,
I hear the rolling thunder,
Thy power throughout
the universe displayed
Then sings my soul, my Saviour God, to Thee
How great Thou art, how great Thou art
Then sings my soul, my Saviour God, to Thee
How great Thou art, how great Thou art
2. When through the woods
and forest glades I wander
And hear the birds
sing sweetly in the trees
When I look down,
from lofty mountain grandeur
And see the brook,
and feel the gentle breeze
Then sings my soul, my Saviour God, to Thee
How great Thou art, how great Thou art
Then sings my soul, my Saviour God, to Thee
How great Thou art, how great Thou art
3. When Christ shall come, with shout of acclamation
And take me home, what joy shall fill my heart
Then I shall bow, in humble adoration
And then proclaim: "My God, how great Thou art!"

အသင်းတော်၏ ဝေါ်နှစ်ကို အော်အော်သို့ လာရောက်ကြသော အရာ၊ အရာများနှင့်ဘုည်းအောင်၏
ပို့ဆောင်ရေးလုပ်ငန်းရုံးမြတ်ဆောင်ရွက်ပေးသွေးခြင်း၊ အနုပ်ကျောင်းမြေတော်၏

MOCS